

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၁၈)ကြိမ်မြောက် ဘင်းမ်စတင်နိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးသို့ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်
(၂၉-၃-၂၀၂၂ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၉-၃-၂၀၂၂ ရက်၊ နံနက် ၁၀:၂၅ နာရီတွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၈)ကြိမ်မြောက် ဘင်းမ်စတင် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဘင်းမ်စတင်အလှည့်ကျ ဣဋ္ဌဖြစ်သည့် သီရိလင်္ကာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂါမနီ လပ်ကဲရှ်မင်းနံ ပီးရဲစ် (H.E. Professor Gamini Lakshman Peiris) က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အခြားဘင်းမ်စတင်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဘင်းမ်စတင်အတွင်းရေးမှူးချုပ်တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက အဖွဲ့အမှတ်စဉ်ပြောကြားခဲ့ပြီး တက်ရောက် လာကြသော ဘင်းမ်စတင်နိုင်ငံခြားရေးဝန်ကြီးများက မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားခဲ့ရာတွင် ဘင်းမ်စတင် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘုံရည်မှန်းချက် အတွက် အဖွဲ့ဝင်နိုင်ငံများအကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယခုနှစ်၊ ဇွန်လ ၆ ရက်တွင် (၂၅)နှစ်ပြည့်ငွေရတုမှတ်တိုင် စိုက်ထူထားနိုင်ပြီဖြစ်သည်ကို ကျေနပ်ဖွယ်ရာ တွေ့မြင်ကြောင်း၊ သဘာဝဘေးအန္တရာယ်၊ ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါနှင့် လူဦးရေတိုးတက်လာမှုတို့သည် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအပေါ် သက်ရောက်မှုများ ဖြစ်ပေါ် စေလျက်ရှိကြောင်း၊ ဘင်းမ်စတင် ပူးပေါင်း ဆောင်ရွက်မှု မူဘောင်အောက်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း၌ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့် စားသောက် ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေး ကဏ္ဍတို့၌ အဖွဲ့ဝင် နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ပဉ္စမအကြိမ်မြောက် ဘင်းမ်စတင်ထိပ်သီး အစည်းအဝေးတွင် အတည်ပြုမည့် “ဘင်းမ်စတင်ပို့ဆောင်ဆက်သွယ်မှု မြှင့်တင်ရေး စီမံချက်”သည် ဒေသတွင်းပေါင်းစည်းနိုင်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရုံသာမက ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးမြှင့်ပေး နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အလားတူ ဒေသတွင်းအကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို နှိမ်နင်းဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုတို့သည် ခိုင်မာသည့် ခွန်အားတစ်ရပ်ဖြစ်စေမည်ဖြစ်ကြောင်း၊ ဘင်းမ်စတင်ဒေသသည် သဘာဝဘေးအန္တရာယ်များ မကြာခဏ ကျရောက်လေ့ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ သဘာဝ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်လာစေရေးအတွက် သင်တန်းများနှင့် PANEX-21 ကဲ့သို့ ပူးပေါင်း လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အိန္ဒိယနိုင်ငံကိုလည်း အထူးကျေးဇူး တင်ရှိကြောင်း၊ မတူကွဲပြားသော ဘာသာတရား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများအပေါ် အပြန်အလှန် နားလည်မှုကို

မြင့်တင်ပေးရန်အတွက် ပြည်သူ့အချင်းချင်းထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ပေးရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် အချုပ်အခြာ အာဏာတန်းတူညီတူရှိမှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု၊ အပြန်အလှန် လေးစားမှုနှင့် တူညီဆန္ဒ စသည့် အခြေခံမူများကို တိကျစွာ လိုက်နာကျင့်သုံးလျက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ထားရှိမှုကို ထပ်လောင်း အတည်ပြုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက ပဉ္စမအကြိမ်မြောက်ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးတွင် အတည်ပြု/လက်မှတ်ရေးထိုးမည့် စာရွက်စာတမ်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေအပေါ် ဆွေးနွေးခဲ့ ကြပြီး၊ (၁၈)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအစီရင်ခံစာကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်ဖြင့် အတည်ပြုနိုင်ခဲ့သည်။

ထို့နောက် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂါမနိ လပ်ကဲရှ်မင်းနံ ပီးရဲစ် က ဘင်းမ်စတက် ပူးပေါင်း ဆောင်ရွက်မှု အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင် (H.E. Mr. Don Pramudwinai) ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်

**Union Minister U Wunna Maung Lwin participates in the 18th BIMSTEC Ministerial Meeting via
Video Conference
(29-3-2022, Nay Pyi Taw)**

U Wunna Maung Lwin, Union Minister for Foreign Affairs, participated in the 18th BIMSTEC Ministerial Meeting via video conference from the Ministry of Foreign Affairs, Nay Pyi Taw which was held in Colombo, Sri Lanka in hybrid mode at 10:25 a.m. on 29 March 2022.

The Meeting was chaired by H.E. Professor Gamini Lakshman Peiris, Foreign Minister of the Democratic Socialist Republic of Sri Lanka, and was also attended by Ministers of Foreign Affairs/External Affairs of other BIMSTEC Member States which are Bangladesh, Bhutan, India, Nepal and Thailand, and the Secretary-General of BIMSTEC.

At the Meeting, Foreign Minister of Sri Lanka made a welcome statement and BIMSTEC Foreign Ministers delivered their statements respectively.

In his statement, Union Minister U Wunna Maung Lwin, stated that BIMSTEC has set its silver jubilee on 6th June of this year in promoting deeper cooperation among the Member States for their common goal of regional sustainable development. He stressed that natural disasters, climate change, pandemic and the population growth have been negatively attributing food security of the region, and reaffirmed that Myanmar, the Lead Country of Agriculture and Food Security sector under BIMSTEC framework, to enhance close cooperation among the Member States in the agriculture, fisheries and livestock sectors in facilitating enhance production of healthy and nutritious food in the region. He highlighted that connectivity among the Member States plays vital role in regional socio-economic development and also that the BIMSTEC Master Plan for Transport Connectivity, to be adopted at the Fifth BIMSTEC Summit, will strengthen not only regional integration, but also promotes intra-regional trade and investment.

The Union Minister also underscored that unity and close cooperation will be the great strength in suppressing terrorism and transnational crimes in the region. He mentioned that BIMSTEC region is prone to natural disasters and appreciated to India for offering trainings and hosting exercises like PANEX-21 for the advancement of disaster response and management skills of the Member States. He suggested that collective efforts should be double-up for the enhancement of People-to-People Contact among the Member States which will nurture mutual understanding on different religions, cultures and customs.

He also reiterated Myanmar's firm commitments of active cooperation adhering to the principles enshrined in the BIMSTEC Charter such as sovereign equality, non-interference in internal affairs, peaceful co-existence, mutual respect and the consensus.

At the Meeting, the Ministers discussed the status of important documents envisaged to be adopted/ signed at the Fifth BIMSTEC Summit and adopted the Report of the 18th BIMSTEC Ministerial Meeting by consensus.

Then, H.E. Professor Gamini Lakshman Peiris, the Foreign Minister of the Democratic Socialist Republic of Sri Lanka handed over the chairmanship of the BIMSTEC Ministerial Meeting to H.E. Mr. Don Pramudwinai, Deputy Prime Minister and Minister for Foreign Affairs of the Kingdom of Thailand.

Ministry of Foreign Affairs

Nay Pyi Taw

Date, 29 March 2022

